



Peace & Justice Myanmar

Research and Capacity Development Services for
Democratic Citizen, Peace and
Women Empowerment

Building 61 (B), Ground Floor, ThuTa 2nd Street, South Okkalpa Township, Yangon Region
Email: peaceandjusticemm@gmail.com, Ph : 09 799856076, 09 799856075

“ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဖြစ်စဉ်များမှာ

စီမံခန့်ခွဲမှုအားနည်းပြီး ပွင့်လင်းမြင်သာမှုရှိရန်ပိုမိုလိုအပ်ကြောင်း PJM မှ လေ့လာတွေ့ရှိရသည်။”

၂၀၁၆ခုနှစ်၊ မေလ (၁၈)ရက်။

PJM သည် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဖြစ်စဉ်အပေါ် စောင့်ကြည့်လေ့လာ စစ်တမ်းကောက်ယူခြင်းကို ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းမှ မြို့နယ်ပေါင်း (၉) မြို့နယ်ရှိ ရပ်ကွက် (၁၀၄) ခုနှင့် ကျေးရွာအုပ်စု (၂၂) စုတို့တွင် ၂၀၁၆ခုနှစ် ဇန်နဝါရီလ မှ ဧပြီလအတွင်း စောင့်ကြည့်လေ့လာသူ (၄၀) ဦးဖြင့် လုပ်ဆောင်ခဲ့သည်။ ယင်း စောင့်ကြည့်လေ့လာသူများသည် သတ်မှတ်စီမံချက်ဒေသအတွင်းမှ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်စုအတွင်းတွင် အိမ်ထောင်စုစာရင်းဖြင့် နေထိုင်ကြသော အိမ်ထောင်စုပေါင်း (၂,၁၁၆) အိမ်ကို ကျပန်း နည်းစနစ်ဖြင့် တစ်အိမ်တက်ဆင်း လေ့လာမေးမြန်း စစ်တမ်းကောက်ယူခဲ့ကြသည်။ ထို့ပြင် မြို့နယ် အသီးသီးတွင် ဆယ်အိမ်မှူးများဖြင့် လည်းကောင်း၊ ရပ်ကွက်/ကျေးရွာနေပြည်သူများဖြင့်လည်းကောင်း အုပ်စုဖွဲ့ဆွေးနွေးပွဲများ (FGD - Focused Group Discussions) ကျင်းပခြင်းဖြင့်လည်း ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဖြစ်စဉ်အပေါ် လေ့လာသုံးသပ်ခဲ့ပါသည်။

PJM မှ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဖြစ်စဉ်အပေါ် စောင့်ကြည့်လေ့လာခြင်း၏ အဓိကရည်ရွယ်ချက်မှာ အများပြည်သူတိုင်း ပါဝင်ခွင့်ရရှိပြီး ပွင့်လင်းမြင်သာသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲများ ဖြစ်လာစေရန်နှင့် တရားဥပဒေမူဘောင်ဆိုင်ရာ အားသာချက်၊ အားနည်းချက်များကို လေ့လာသုံးသပ်ပြီး ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို လက်ရှိအခြေအနေနှင့် ပိုမိုကိုက်ညီအောင် ပြင်ဆင်ဖြည့်စွက်ရန်တို့ ဖြစ်သည်။

ရွေးကောက်မှုဖြစ်စဉ်ဆိုင်ရာလေ့လာတွေ့ရှိချက်များ

(က) စစ်တမ်းဖြေဆိုသူ (၉၂%) က မိမိတို့၏ သက်ဆိုင်ရာဆယ်အိမ်စုအတွက် ဆယ်အိမ်စုကိုယ်စားလှယ် အသစ်ရွေးချယ်ခြင်းများ ရှိကြောင်း ဖြေဆိုခဲ့သည်။ (၄%) က ဆယ်အိမ်စုကိုယ်စားလှယ် အသစ်ရွေးချယ်ခြင်း ရှိ မရှိ မသိပါဟု ဖြေဆိုခဲ့ပြီး (၄%) က ရွေးချယ်ခြင်း မရှိပါဟု ဖြေဆိုခဲ့သည်။ အုပ်စုဖွဲ့ဆွေးနွေးခြင်းများမှ လေ့လာတွေ့ရှိချက်များအရ အချို့ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ကြီးကြပ်ရေးအဖွဲ့အတွက် ရပ်မိရပ်ဖဝါးဦးကို ရွေးချယ်ရာ၌ ရပ်ရွာနေပြည်သူလူထုက ကြည့်ညှိလေးစားသူ မဟုတ်ခြင်း၊ ဆယ်အိမ်စုကိုယ်စားလှယ် ရွေးချယ်ရန် အတွက် အိမ်ထောင်စုများကို ဆယ်အိမ်စီ စုစည်းရာတွင် စနစ်တကျစုစည်းမှုမရှိခြင်း (အိမ်ခြေအစဉ်လိုက် မစုစည်းခြင်း)၊ လျှို့ဝှက်မဲပေးစနစ်ကို မကျင့်သုံးခြင်း (ကြီးကြပ်ရေးအဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း သဘောထားယူခြင်း၊ လက်မှတ်ထိုးခိုင်းခြင်း)၊ ကြီးကြပ်ရေးအဖွဲ့၏ လုပ်ဆောင်မှုများမှာ သမာသမတ် မကျခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ကြောင့် အများပြည်သူအားကိုယ်စားပြုမှု အားနည်းသည်ကို တွေ့ရသည်။

(ခ) စစ်တမ်းကောက်ယူမှု၏ (၂၁%) သောအိမ်ထောင်စုမှာ ဆယ်အိမ်စုကိုယ်စားလှယ်ရွေးချယ်ပွဲအတွက် သွားရောက် မဲပေးခဲ့ခြင်း မရှိပါ။ သွားရောက်မဲပေးသော အိမ်ထောင်စုများအနက် အိမ်ထောင်ဦးစီး(အမျိုးသား) သွားရောက်မဲပေးသော အိမ်ထောင်စုမှာ (၄၇%) ရှိပြီး အိမ်ထောင်ဦးစီး(အမျိုးသမီး) သွားရောက်မဲပေးသော အိမ်ထောင်စုမှာ (၁၄%) သာ ရှိသည်။ မိသားစုဝင်(အမျိုးသား) ကိုယ်စားလှယ် သွားရောက်မဲပေးသော အိမ်ထောင်စု (၈%) ရှိပြီး မိသားစုဝင်(အမျိုးသမီး)ကိုယ်စားလှယ် သွားရောက်မဲပေးသော အိမ်ထောင်စု (၁၀%) ရှိသည်။ ယင်းစစ်တမ်းအရ အမျိုးသမီးများ သွားရောက်မဲပေးသည့်နှုန်းမှာ အလွန် နည်းပါးသည်ကို တွေ့ရသည်။

(ဂ) စစ်တမ်းဖြေဆိုသူ (၅၈%) ကသာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပြဌာန်းထားခြင်းကို သိရှိပါသည်ဟု ဖြေဆိုခဲ့သည်။ သို့သော် ဥပဒေပါ အချက်အလက်များကို နားလည်မှု၊ စိတ်ပါဝင်စားမှု အားနည်းသည်ကိုလည်း တွေ့ရသည်။

(ဃ) အုပ်စုဖွဲ့ဆွေးနွေးပွဲများမှ လေ့လာချက်များအရ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကို ရွေးချယ်ရာ၌ အချို့မြို့နယ်များတွင် ဆယ်အိမ်စုကိုယ်စားလှယ်များက မဲပေးရွေးချယ်ထားသူအား မြို့နယ်အုပ်ချုပ်ရေးမှူးက ပယ်ဖျက်ခဲ့ပြီး အများစုမှာ စားဝတ်နေရေးဖူလုံမှုမရှိခြင်းဟူသော အကြောင်းပြချက်ဖြင့် ပယ်ဖျက်ခြင်းခံရသည်ကို တွေ့ရသည်။ အချို့ရပ်ကွက်/ကျေးရွာအုပ်စုများတွင်မူ မြို့နယ်အုပ်ချုပ်ရေးမှူးက ခန့်အပ်တာဝန်ပေးလိုသူအား ရပ်ရွာနေပြည်သူလူထုက ကျေနပ်မှုမရှိဘဲ အငြင်းပွားမှုများ ဖြစ်ပွားခဲ့သောကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများ အား ထပ်မံကျင်းပရသည်ကို တွေ့ရှိရသည်။ အချို့ရပ်ကွက်/ကျေးရွာအုပ်စုများတွင် (၃) ကြိမ်အထိ ကျင်းပခဲ့ရသည်ကို တွေ့ရသည်။

(င) အချို့ရပ်ကွက်/ကျေးရွာအုပ်စုများသည် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေအား¹ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးနေသည့် အချိန်ကာလ မတိုင်မီတွင်ပင် ရွေးချယ်ပြီးစီးသွားသည်ကိုလည်း တွေ့ရသည်။ အချို့ရပ်ကွက်/ ကျေးရွာ အုပ်စုများတွင်မူ ရွေးချယ်ခြင်းဖြစ်စဉ်များ ပြီးစီးသော်လည်း ယခုထိ ဖြစ်စဉ်အပေါ် အငြင်းပွားကန့်ကွက်မှုများ၊ တိုင်စာပေးပို့ခြင်းများ ရှိနေပါသည်။ ထိုအဖြစ်အပျက်များသည် ရပ်ရွာတွင်းစည်းလုံးညီညွတ်မှုများကို ပျက်ပြားစေနိုင်ပါသည်။

အကြံပြုချက်များ

(က) ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဖြစ်စဉ်များတွင် စီမံခန့်ခွဲမှု ပိုမိုအားကောင်းစေပြီး ပွင့်လင်းမြင်သာမှုရှိစေရန် အတွက် ရွေးချယ်ပုံနည်းစနစ်အဆင့်ဆင့်ကို နည်းဥပဒေများတွင် တိကျစွာ ထည့်သွင်း ပြဌာန်းသင့်ပါသည်။

(ခ) ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဖြစ်စဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်လာနိုင် စေရန် အတွက် အမျိုးသမီးအချိုးကျပါဝင်မှုစနစ်ကို ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေတွင် တရားဝင်ပြဌာန်းပေးသင့်ပါသည်။

(ဂ) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့်လည်း ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း ဖြစ်စဉ်တွင် ရပ်ရွာနေပြည်သူလူထု၏ ပါဝင်မှု ပိုမိုအားကောင်းလာစေရေးအတွက် အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းစဉ်များကို လုပ်ဆောင်သင့်ပါသည်။

¹ ။ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ သက်တမ်းသည် သာမန်အားဖြင့် ပြည်သူ့လွှတ်တော်၏ သက်တမ်းအတိုင်း ဖြစ်သည် ဟူသော စကားရပ်အစား ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ သက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော် သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်သည်ဟူ၍ ပြောင်းလဲရန် ဆွေးနွေးခြင်း။

ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်မှုဖြစ်စဉ်စောင့်ကြည့်လေ့လာမှု တွေ့ရှိချက်များပေါ်အခြေခံပြီး ဖြည့်စွက်၊ ပြင်ဆင်၊ ပြောင်းလဲသင့်သော ရပ်/ကျေးဥပဒေပြဌာန်းချက်အပေါ် အကြံပြုတင်ပြချက်များ

ဥပဒေအခန်း	မူရင်း ဥပဒေပုဒ်မ	ပြင်ဆင်လိုသည့် စာသား
အခန်း (၃) ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွင် ပြည့်စုံ ရမည့် အရည်အချင်း	၅။(ဂ) သင့်တင့်သော ပညာအရည်အချင်း ရှိသူဖြစ်ခြင်း	အနိမ့်ဆုံးအခြေခံ ပညာအလယ်တန်းအဆင့်
	၅။(ဃ) စားဝတ်နေရေးဖူလုံမှုရှိသူဖြစ်ခြင်း	ပယ်ဖျက်ပေးပါရန်
	၅။(င)သက်ဆိုင်ရာရပ်ကွက်(သို့) ကျေးရွာအုပ်စု အတွင်း တစ်ဆက်တည်း အနည်းဆုံး ဆယ်နှစ် နေထိုင်လျက်ရှိသူ	အနည်းဆုံး (၅)နှစ်
အခန်း (၄) ရပ်ကွက်(သို့) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ခန့်အပ်တာဝန်ပေးခြင်း	၆။ မြို့နယ်အုပ်ချုပ်ရေးမှူး သည် ရပ်ကွက်(သို့) ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် ယင်းတာဝန်ကို ထမ်းဆောင်ရန် ဆန္ဒရှိသော ရပ်ကွက် (သို့) ကျေးရွာအုပ်စုအတွင်းရှိ အများကြည်ညို လေးစားပြီး သြဇာတိက္ကမ ရှိသည့် ရပ်မိရပ်ဖ ငါးဦးကို ရွေးချယ်၍ ကြီးကြပ်ရေးအဖွဲ့အဖြစ် တာဝန်ပေးအပ် ရမည်။	၆။ မြို့နယ်အုပ်ချုပ်ရေးမှူး သည် ရပ်ကွက်(သို့) ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် ယင်းတာဝန်ကို ထမ်းဆောင်ရန် ဆန္ဒရှိသည့်အပြင် သက်ဆိုင်ရာ ရပ်ကွက်(သို့) ကျေးရွာ အုပ်စုအတွင်း နေထိုင်သူများ၏ ရွေးချယ်တင်မြောက်ခြင်း ခံရသည့်ရပ်မိရပ်ဖငါးဦးကို ရွေးချယ်၍ ကြီးကြပ်ရေးအဖွဲ့အဖြစ်တာဝန်ပေးအပ်ရမည်။
	၇။(စ)ပုဒ်မခွဲ(င) အရပြုစုသော အမည်စာရင်းပါ ပုဂ္ဂိုလ်များ အနက်မှ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးကို ဆယ်အိမ်စု ကိုယ်စားလှယ် များအားလုံးက လျှို့ဝှက်ဆန္ဒမဲ ပေး၍ ရွေးချယ်စေရမည်။	၇။(စ) ပုဒ်မခွဲ(င) အရပြုစုသော အမည်စာရင်းပါ ပုဂ္ဂိုလ်များအနက်မှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးကို အိမ်ထောင်စုတစ်စုစီမှ အိမ်ထောင်ဦးစီး(သို့)အသက်(၁၈)နှစ်ပြည့်ပြီးသူ အိမ်ထောင်စုဝင်မှ လျှို့ဝှက်ဆန္ဒမဲ ပေး၍ ရွေးချယ်စေရမည်။
အခန်း(၅)လိုက်နာစောင့်ထိန်း ရမည့် ကျင့်ဝတ်များ	၁၁။(က) ဤလုပ်ငန်းတာဝန်များကို ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြား ချက်များ နှင့် အညီဆောင်ရွက်ခြင်း။	၁၁။(က) ဤလုပ်ငန်းတာဝန်များကို ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းအား သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် အညီဆောင်ရွက်ခြင်း။
အခန်း(၆) လုပ်ငန်းအခြေခံမှုများ	၁၂။(ဆ) ဥပဒေပါ လုပ်ငန်းတာဝန်များ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ အကြံဉာဏ် ရယူခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ။	၁၂။(ဆ) ဥပဒေပါ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ နှင့် သက်ဆိုင်ရာမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်များ၏ အကြံဉာဏ် ရယူခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ။

<p>အခန်း (၇) ရပ်ကွက်(သို့) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ လုပ်ငန်းတာဝန်များ</p>	<p>၁၃။(ဆ) အခြားရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုမှ ညဉ့်အိပ်ညဉ့်နေ လာရောက် တည်းခိုသော ဧည့်သည်များအတွက် ဧည့်စာရင်း တိုင်ကြားခြင်းကို လက်ခံခြင်း၊ ခွင့်ပြုခြင်း ၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ ဧည့်စာရင်းတိုင်ကြားရန် ပျက်ကွက်လျှင် အရေးယူခြင်း</p>	<p>၁၃။(ဆ) ဧည့်စာရင်းတိုင်ကြားမှု ကိစ္စရပ်မှာ ရပ်ရွာ၊ ဒေသ၊ နိုင်ငံတော်လုံခြုံရေးအရရှိ သင့်သည်။</p>
	<p>၁၃။(ဃ) တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးအတွက် စစ်ဆေးရန် လိုအပ်သောနေရာများ ကို အခါအား လျော်စွာ စစ်ဆေးခြင်း</p>	<p>၁၃။(ဃ) တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးအတွက် စစ်ဆေးရန် လိုအပ်သော နေရာများကို ခိုင်လုံသော အကြောင်းပြချက် ဖြင့် စစ်ဆေးခြင်း</p>
	<p>၁၃။(င) ဖွားသေမှတ်ပုံတင် စာရင်းနှင့် အိမ်ထောင်စု ပြောင်းရွှေ့ထွက်ခွာခြင်း၊ ပြောင်းရွှေ့ ရောက်ရှိခြင်းနှင့် လူဦးရေစာရင်း များ ပြုစုခြင်း</p>	<p>၁၃။(င) ဖွားသေမှတ်ပုံတင် စာရင်းနှင့် အိမ်ထောင်စု ပြောင်းရွှေ့ထွက်ခွာခြင်း၊ ပြောင်းရွှေ့ ရောက်ရှိခြင်းနှင့် လူဦးရေ စာရင်းများကို အချိန်နှင့်တပြေးညီပြုစုခြင်း</p>
	<p>၁၃။(စ) အများအကျိုးနှင့် ဒေသခံ ပြည်သူများ၏ အကျိုးကို လတ်တလော ထိခိုက်စေသည့် ဘေးအန္တရာယ်များ ကျရောက်သဖြင့် အရေးပေါ် အခြေအနေ ပေါ်ပေါက်သည့် အခါ ဒေသခံပြည်သူတို့ အတွက် အရေးကြီးပြီးတိုက်ရိုက် အကျိုးပြု သည့် လုပ်ငန်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ထံ ခွင့်ပြုချက်ရယူပြီး ဆောင်ရွက်ခြင်း။</p>	<p>၁၃။(စ) အများအကျိုးနှင့် ဒေသခံပြည်သူများ၏ အကျိုးကို လတ်တလောထိခိုက်စေသည့် ဘေးအန္တရာယ်များ ကျရောက်သဖြင့် အရေးပေါ် အခြေအနေပေါ်ပေါက်သည့်အခါ ဒေသခံ ပြည်သူတို့အတွက် အရေးကြီးပြီး တိုက်ရိုက် အကျိုးပြုသည့်လုပ်ငန်းကိုမြို့နယ်အုပ်ချုပ်ရေးမှူး ထံ ချက်ချင်းတင်ပြပြီး အမြန်ဆုံး ဆောင်ရွက်ခြင်း ။</p>
<p>အခန်း(၈) နှုတ်ထွက်ခွင့် ပြုခြင်း၊ တာဝန်မှ ယာယီ ရပ်ဆိုင်းခြင်း (သို့) ရပ်စဲခြင်းနှင့် အစားထိုး ခန့်အပ်ခြင်း</p>	<p>၁၅။ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးဦးနှင့် ပက်သက်၍ အောက်ပါ အကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်လျှင် လိုအပ်ပါက စုံစမ်းစစ်ဆေးမှုပြုပြီး ခရိုင် အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် နှုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှ ယာယီ ရပ်ဆိုင်းခြင်း (သို့) ရပ်စဲခြင်းပြု လုပ်နိုင်သည်။</p>	<p>၁၅။ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦးဦးနှင့် ပက်သက်၍ အောက်ပါအကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်လျှင် ကော်မတီဖွဲ့ (စုံစမ်းစစ်ဆေးရေး ခုံအဖွဲ့) စုံစမ်းစစ်ဆေးမှုပြုပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာမှ အများပြည်သူ၏ သဘောထားဆန္ဒနှင့်အညီ နှုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှ ယာယီရပ်ဆိုင်းခြင်း (သို့) ရပ်စဲခြင်းပြုလုပ်နိုင်သည်။</p>

ဆက်လက်လုပ်ဆောင်သွားမည့်လုပ်ငန်းစဉ်များ

PJM သည် နောင်တဖန်ပြန်လည်ရွေးချယ်မှုဖြစ်စဉ်ကိုလည်း ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ပြီး တွေ့ရှိချက်အစီရင်ခံစာများကိုလည်း ထုတ်ပြန်သွားမည်ဖြစ်ပါသည်။ ထို့ပြင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေများကို ပိုမိုခိုင်မာကောင်းမွန်လာစေရန်၊ လက်ရှိအခြေအနေနှင့် ပိုမိုကိုက်ညီအောင် ပြင်ဆင်ဖြည့်စွက်ရန်အတွက် လွှတ်တော်များနှင့် ဥပဒေကြမ်းကော်မတီသို့ အကြံပြုချက်များ တင်သွင်းသွားမည်ဖြစ်ပါသည်။

(အချက်အလက်ကောက်ယူသူတို့၏ ကျင့်ဝတ်အရ လုံခြုံရေး၊ လူမှုရေးအခက်အခဲများမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ရှာဖွေတွေ့ရှိမှုများ၏ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ၊ လူပုဂ္ဂိုလ်တို့၏အမည်များကို ဖော်ပြခြင်း မပြုပါ။)

နောက်ဆက်တွဲ


ပြည်သူ့လူထု၏ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲဖြစ်စဉ်အား လေ့လာသုံးသပ်ချက်

PJMသည် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဖြစ်စဉ်အပေါ် စောင့်ကြည့်လေ့လာ စစ်တမ်းကောက်ယူခြင်းကို ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ မြို့နယ်ပေါင်း (၉) မြို့နယ်ရှိ ရပ်ကွက် (၁၀၄) ခုနှင့် ကျေးရွာအုပ်စု (၂၂)စုတို့တွင် ၂၀၁၆ခုနှစ် ဇန်နဝါရီလမှ ဧပြီလ အတွင်း စောင့်ကြည့်လေ့လာသူ (၄၀) ဦးဖြင့် လုပ်ဆောင်ခဲ့သည်။

ယင်းစောင့်ကြည့်လေ့လာသူများသည် သတ်မှတ်စီမံချက်ဒေသအတွင်းမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အတွင်းတွင် အိမ်ထောင်စုစာရင်းဖြင့် နေထိုင်ကြသော အိမ်ထောင်စုပေါင်း (၂,၁၁၆) အိမ်ကို ကျပန်းနည်းစနစ်ဖြင့် တစ်အိမ်တက်ဆင်း လေ့လာမေးမြန်း စစ်တမ်းကောက်ယူခဲ့ကြသည်။ စစ်တမ်းကောက်ယူချက်တစ်စောင်သည် အိမ်ထောင်စုတစ်စုကို ကိုယ်စားပြုပါသည်။


တိုင်းဒေသကြီး	မြို့နယ်	စစ်တမ်းကောက်ယူခဲ့သည့်		
		ရပ်ကွက် အရေအတွက်	ကျေးရွာအုပ်စု အရေအတွက်	အိမ်ထောင်စု အရေအတွက်
ရန်ကုန်	မင်္ဂလာတောင်ညွန့်	၁၇		၁၃၁
	တောင်ဥက္ကလာ	၁၁		၁၂၈
	သယံဇင်းကျွန်း	၁၇		၁၁၈
	ဗိုလ်တထောင်	၇		၆၇
	လမ်းမတော်	၄		၁၄
ဧရာဝတီ	ပုသိမ်	၂၀	၄	၈၄၁
	မြောင်းမြ	၁၀	၆	၄၂၁
	လပွတ္တာ	၁၀	၅	၂၀၂
	ဇလွန်	၈	၇	၁၉၄
စုစုပေါင်း		၁၀၄	၂၂	၂,၁၁၆

မြို့နယ်အလိုက်စစ်တမ်းကောက်ယူမှု အရေအတွက်




စစ်တမ်းဖြေဆိုသည့် အိမ်ထောင်စုများမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၇၈%) ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးမှ (၂၂%) ဖြစ်သည်။ စစ်တမ်းကောက်ယူရာတွင် မြို့ပြမှ ကောက်ယူသည့်ရာခိုင်နှုန်းမှာ (၇၂%) ဖြစ်ပြီး ကျေးလက်မှ ကောက်ယူသည့်ရာခိုင်နှုန်းမှာ (၂၈%) ဖြစ်သည်။

တိုင်းဒေသကြီးအလိုက် စစ်တမ်းကောက်ယူမှုရာခိုင်နှုန်း



■ ရန်ကုန်တိုင်းဒေသကြီး ■ ဧရာဝတီတိုင်းဒေသကြီး


ကျေးလက် / မြို့ပြရာခိုင်နှုန်း



■ ကျေးလက် ■ မြို့ပြ

စစ်တမ်းကောက်ယူခြင်းတွင် ဖြေဆိုသူအမျိုးသမီးဦးရေမှာ (၄၅%) ရှိပြီး အမျိုးသားဦးရေမှာ (၅၅%) ရှိသည်။


စစ်တမ်းဖြေဆိုမှုတွင် အမျိုးသမီး၊ အမျိုးသားပါဝင်မှုရာခိုင်နှုန်း



■ အမျိုးသမီး
■ အမျိုးသား

စစ်တမ်းကောက်ယူရာတွင် ဖြေဆိုသူများ၏ ပညာအရည်အချင်းကိုလည်း ထည့်သွင်းကောက်ယူခဲ့ပြီး ရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။


စစ်တမ်းဖြေဆိုသူဦးရေအား ပညာအရည်အချင်းအလိုက်ဖော်ပြပုံ



■ ရေဒီယယ် / ဖက်တတ်
■ မူလတန်း
■ အလယ်တန်း
■ အထက်တန်း
■ ဘွဲ့ရ
■ တက္ကသိုလ်ကျောင်းသား/သူ


စစ်တမ်းဖြေဆိုသူများ၏ အသက်မွေးဝမ်းကြောင်းပြုသည့်လုပ်ငန်းအမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်သည်။

စစ်တမ်းဖြေဆိုသူများ၏ အသက်မွေးဝမ်းကြောင်းပြုသည့် လုပ်ငန်းအမျိုးအစားကို ရာခိုင်နှုန်းဖြင့်ပြပုံ




စစ်တမ်းကောက်ယူမှု၏ (၂၁%) သောအိမ်ထောင်စုမှာ ဆယ်အိမ်စုကိုယ်စားလှယ်ရွေးချယ်ပွဲအတွက် သွားရောက်မဲပေးခဲ့ခြင်း မရှိပါ။ သွားရောက်မဲပေးသော အိမ်ထောင်စုများအနက် အိမ်ထောင်ဦးစီး(အမျိုးသား) သွားရောက်မဲပေးသော အိမ်ထောင်စုမှာ (၄၇%) ရှိပြီး အိမ်ထောင်ဦးစီး(အမျိုးသမီး) သွားရောက်မဲပေးသော အိမ်ထောင်စုမှာ (၁၄%) သာ ရှိသည်။ မိသားစုဝင်(အမျိုးသား)ကိုယ်စားလှယ် သွားရောက်မဲပေးသော အိမ်ထောင်စု (၈%) ရှိပြီး မိသားစုဝင်(အမျိုးသမီး)ကိုယ်စားလှယ် သွားရောက်မဲပေးသော အိမ်ထောင်စု (၁၀%) ရှိသည်။

ဆယ်အိမ်စုကိုယ်စားလှယ် ရွေးချယ်ပွဲသို့ သွားရောက်မဲပေးသူရာခိုင်နှုန်း




စစ်တမ်းကောက်ယူရာတွင် စစ်တမ်းဖြေဆိုသူများ၏ အသက်ကိုလည်း ထည့်သွင်းကောက်ယူခဲ့ရာ ဖြေဆိုသူများ၏ အသက်အပိုင်းအခြားများမှာ အောက်ပါအတိုင်းဖြစ်သည်။


အသက်အပိုင်းအခြားအလိုက် စစ်တမ်းအားဖြေဆိုသူဦးရေ



အသက်အပိုင်းအခြားအလိုက်စစ်တမ်းဖြေဆိုမှုတွင်ပါဝင်မှုရာခိုင်နှုန်း




ဆယ်အိမ်စုကိုယ်စားလှယ်ရွေးချယ်ခြင်းဖြစ်စဉ်အတွက် မဲပေးရာတွင် အိမ်ထောင်စုတစ်စုစီမှ အိမ်ထောင်ဦးစီး/ အိမ်ထောင်စုကိုယ်စားလှယ်တစ်ဦးစီကသာ မဲပေးသင့်သည် (သို့မဟုတ်) အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးသင့်သည်ဟူသည့်အချက်ကို အသက်အပိုင်းအခြားအလိုက် ဖြေဆိုထားချက်ရလဒ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။



စစ်တမ်းဖြေဆိုသူများအနေဖြင့် မိမိတို့ရပ်ရွာအတွင်းတွင် ကျင်းပခဲ့သော ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဖြစ်စဉ်အပေါ် အားရကျေနပ်မှု ရှိ၊ မရှိကို မေးမြန်းခဲ့ရာ (၃၄%) က သာမန်ဟုသာ ဖြေဆိုခဲ့သည်။ ရွေးချယ်ခြင်းဖြစ်စဉ်အပေါ် အများအားဖြင့် (သို့မဟုတ်) အတော်အသင့် အားရကျေနပ်မှုရှိသည်ဟု ဖြေဆိုသည့် အိမ်ထောင်စုမှာ (၄၃%) ရှိသည်။

ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲဖြစ်စဉ်အပေါ် အားရကျေနပ်မှု ရှိပါသလား။



Peace & Justice Myanmar

Research and Capacity Development Services for
Democratic Citizen, Peace and
Women Empowerment

Building 61(B), Ground Floors, ThuTa (2) Street, South Okkalapa Township, Yangon Region

Email: peaceandjusticemm@gmail.com, Ph : 09 799856076, 09 799856075, 09 5026184